

ဘာသာပြန် သိုင်းစာစဉ်

နှိုးစိုင်းသို့

ဒဏ္ဍာရီထဲက မှုရှင်း

(စာဖြည်း) စာစဉ် (၄၇)

အပိုင်း (၆၈၀)

သဘောထား

တိမ်ဖြူမြို့ကား မြေရိုင်းပြည်နယ် အနောက်ဘက်ဒေသတွင် ရှိသော အာဒီမီမြို့နှင့်တန်းတူ နာမည်ကျော်ကြားသော မြို့ဖြစ်သည်။ မြေရိုင်းပြည်နယ်၏ ထိပ်သီးအင်အားစု တစ်ခုလည်း ဖြစ်၏။

မြို့ကြီး၏ အပြင်ဘက်မှ ရွှေဝါရောင် အရောင်အဝါများ ကျဆင်းလာနေသည်။ လူအများ အပြားက ထိုမြင်ကွင်းကို လှမ်းကြည့်ကာ ရင်ထိတ်သွားကြသည်။ အလင်းက ရွှေလှုပ်များ ရောက်လာမှု၏ ရှေ့ပြေးဖြစ်သည်။ လှုပ်တစ်ကောင်စီက ဧရာမကြီးမားကာ ရွှေသားအတိဖြင့် ပြုလုပ်ထားသည့် ရုပ်တုကြီးများကဲ့သို့ ထင်မှတ်ရ၏။

နန်ကလန်က ထိုက်ဟန်တောင် လှုပ်များ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သတင်းအား သူတို့ အားလုံး ကြားသိပြီး ဖြစ်သည်။ ယခု ထိုလှုပ်များက တိမ်ဖြူမြို့ကို ရောက်လာကြရာ သူတို့ က ဘာအတွက် ရောက်လာကြသည် ကိုလည်း အားလုံးက နားလည်ကြသည်။ သို့သော်လည်း ကွန်ဆွန်ကလန်ကား တိမ်ဖြူမြို့ လက်အောက်ကို ဝင်ရောက်ပြီးဖြစ်ကာ ယခု ထိုက်ဟန်တောင်က အတင့်ရဲစွာ လာရောက်ကြ၏။

"မြန်မြန်... မြို့တော်ဝန်ကို အကြောင်းကြား..." မြို့ဂိတ်တံခါးမှ အစောင့်က ပြောသည်။ သည် ကိစ္စကား အလွန်အရေးကြီး၏။ ယန်ဟော

င်ကိုယ်တိုင်က ထိုက်ဟန်တောင်မှ ဆင်းလာရာ မြို့စားပိုင်ဂူမှ လွဲ၍ သူ့အား တားဆီးနိုင်သူ မရှိပေ။

လှပခမ်းနားသော အိမ်တော်ကား ဆောက်လုပ်ပြီးစီးသည် မှာ မကြာသေးပေ။ ထိုနေရာကား ကွန်ဆွန်ကလန်အတွက် ဖြစ်၏။ သို့သော်လည်း ကလန်ဝင်များအားလုံးက မသက်မသာ ခံစားနေကြရသည်။ ။ နန်ကလန် ဖျက်ဆီးခံရသော သတင်းက သူတို့ အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ ။ သည် လုပ်ကြံမှုကို မည်သူကမှ ဝင်ရောက် စွက်ဖက်ရဲမည် မဟုတ်ဟု ထင်မှတ်ထားခဲ့ကြသည်။ ။ သို့သော်လည်း ထိုက်ဟန်တောင်က အမှန်တကယ်ပင် ရီဖူရှင်းအတွက် လက်စားချေခဲ့၏။ ထိုက်ဟန်တောင်က နန်ကလန်ကို ဖျက်ဆီးရဲသည် ဆိုပါက ကွန်ဆွန်ကလန်ကိုလည်း ဖျက်ဆီးမည် သေချာ၏။

ခြံဝင်းထဲတွင် စစ်တုရင်ကစားနေသူ နှစ်ဦးရှိသည်။ ။ တစ်ယောက်ကား ကွန်ဆွန်ကလန်ခေါင်းဆောင် ကွန်ဆွန်ကျင့် ဖြစ်သည်။ ။ နောက်တစ်ယောက်ကား နာမည်ကျော် ယွန်ကလန်၏ ခေါင်းဆောင် ယွန်ဟို ဖြစ်၏။ ယွန်ဟိုကိုယ်တိုင်က ကောင်းကင်မြေရိုင်း အဆင့် ၉၈ တွင် ရှိသောသူ ဖြစ်သည်။ ။

"အေးဆေး... အစ်ကိုကွန်ဆွန်... တိမ်ဖြူမြို့က နန်ကလန် မဟုတ်ဘူး ... ခင်ဗျားက တိမ်ဖြူမြို့မှာ ရှိနေမှာ တော့ ယန်ဟောင်က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ... ဒါက ဘယ်လိုပြောပြော မြို့စားရဲ့ ကာကွယ်မှုလက်အောက်မှာ ရှိတယ်..." ယွန်ဟိုက ပြောသည် တွင် ကွန်ဆွန်ကျင့်က ပြုံးရွှင်သွားသည်။ ။

"မှန်တယ်..." ကွန်ဆွန်ကျင့်က ခေါင်းညိတ်သည်။ ။ သို့သော်လည်း စိုးရိမ်စိတ်ကတော့ အရှင်းမပျောက်သေးပေ။

ဘုန်း... ကမ္ဘာမြေက တုန်ခါသွား၏။ ယွန်ဟိုက မျက်မှောင်ကြုတ်လိုက်ကာ ကွန်ဆွန်ကျင့် မျက်နှာပျက်သွားသည်။ ။

ဘုန်း... ဘုန်း...

မကြာမီ မြေငလျင် လှုပ်ခါသလို တစ်လောကလုံး သိမ့်သိမ့်တုန် လာတော့သည်။ ။ သူတို့ နှစ်ယောက်က စိတ်အာရုံကို ဖြန့်ကြက်လိုက်သည် နှင့် ချက်ချင်း မျက်နှာပျက်ယွင်း သွားကြသည်။ ။ ကွန်ဆွန်ကျင့်က ချက်ချင်း ထရပ်ကာ အမိန့်ပေးသည် ... "အားလုံး နောက်ဆုတ်..."

ယွန်ဟောင်က သူတို့ ထံကို အမှန်တကယ် ရောက် လာလေပြီ။

"ကွန်ဆွန်လင်း... မင်းက မြို့စားကို သွားခေါ်..." သူက ဆက်လက် အော်ဟစ်သည်။ ။ နန်ကလန်ကို ဥပမာထား ကြည့်မည်ဆိုပါက ယန်ဟောင်က သည် နေရာကို အပျော်လာရောက်ခြင်း မဟုတ်ကြောင်း သိနိုင်၏။ သူကား ကွန်ဆွန်ကလန်ကို ဖျက်ဆီးရန် ရောက်လာခြင်း ဖြစ်သည်။ ။ သူက မည်သို့ အေးဆေး နိုင်တော့မည်နည်း။

"အစ်ကိုကွန်ဆွန်... ဒီလောက် စိုးရိမ်နေဖို့ မလိုဘူး..." ယွန်ဟိုက ပြောရင်းဖြင့် အပြင်ဘက်ကို လှမ်းထွက်လိုက်ကာ အဝေးမှ လာနေသော လူဝံများကို အေးစက်စွာ ကြည့်လျက်ပြောသည် ... "ယန်ဟောင် ... ဒါက တိမ်ဖြူမြို့ပဲ... ခင်ဗျား ဘာလာလုပ်တာလဲ..."

တိမ်ဖြူမြို့စား ပိုင်ဂူကား ကောင်းကင်မြေရိုင်း အဆင့်၄တွင် ရှိသည်။ ။ သူ့ရှေ့မှ သုံးယောက်တွင် တစ်ယောက်က သူ၏ ဆရာဦးလေးဖြစ်ပြီး နောက်တစ်ယောက်က ဆရာဖြစ်သည်။ ။ ကျန်သော တစ်ယောက်က ရေခဲနန်းတော်မှ ဖြစ်၏။ မြေရိုင်းပြည်နယ်တွင် တိမ်ဖြူမြို့စားအား ရန်စရဲသူ မရှိသလောက် ရှားပါးပေ၏။ သို့သော် ထိုက်ဟန်တောင်မှ ယန်ဟောင်ကား အလွန်အမင်း အတင့်ရဲလွန်း နေလေပြီ။

ဘုန်း... ဘုန်း...

ရွှေလူဝံများ ပြေးလာကြသည် တွင် ကမ္ဘာမြေက ဆက်လက် တုန်ခါနေ၏။ ထို့နောက် လူဝံများက အုပ်စုများ ကွဲထွက်သွားကာ ကွန်ဆွန်ကလန်ကို ဝန်းရံလိုက်ကြသည် ။

"သွားစမ်း..." ယန်ဟောင်က ယွန်ဟိုကို အေးစက်စွာ ပြောသည် ။ ကောင်းကင်မြေရိုင်း နောက်ဆုံးအဆင့်မှ လူက သူ့အား စကားပြောရန် အဆင့်မမီပေ။

ယွန်ဟိုကလည်း ရွှေလူဝံကြီးအား အေးစက်စွာ ပြန်ကြည့်သည် ။ မည်သို့ဆိုစေ သူကား ကောင်းကင်မြေရိုင်း အဆင့်မှ ဖြစ်ကာ ယန်ဟောင်က သူ့အား မည်သို့ နှိမ့်ချ ဆက်ဆံရဲရသနည်း။

"ယန်ဟောင်... ကျုပ် ခင်ဗျားကို နောက်တစ်ခါ သတိပေးမယ်... ဒါက တိမ်ဖြူမြို့ပဲ... ဒီမှာ မြေရိုင်းပြည်နယ်က ဘယ်သူမှ လာပြီး ပြဿနာ မရှိရဲဘူး..." ယွန်ဟိုက ခြိမ်းခြောက်သည့်လေသံဖြင့် ပြောသည် ။ အကယ်၍ ယန်ဟောင်က တိမ်ဖြူမြို့တွင် ပြဿနာရှာရဲပါက နောက်တွင် တိမ်ဖြူမြို့ကလည်း ထိုက်ဟန်တောင်ကို သွားရောက် တိုက်ခိုက်နိုင်ပေသည် ။ တိမ်ဖြူမြို့၏ ဒေါသကို ရင်ဆိုင်နိုင်စွမ်းသော အင်အား မြေရိုင်းပြည်နယ်၌ သိပ်မရှိပေ။

"ဒါက မင်းမှားနေတဲ့ အချက်ပဲ... ငါက တိမ်ဖြူမြို့မှာ ပြဿနာလာရှာတာ မဟုတ်ဘူး ... ငါက တစ်စုံတစ်ယောက်ကို သတ်မလို့ လာတာ..." ယန်ဟောင်က တုံးတိတိပြောသည် ။ ပြောပြီးသည် နှင့် သူက လက်ဆန့်တန်းလိုက်၏။ သူ၏ လက်တွင် ရွှေရောင်နှင့်တံတစ်လက် ပေါ်လာကာ ရှေ့ကို တစ်လှမ်းတက်လိုက်သည် နှင့် ကြီးမားသော ဖိအားက ပတ်ဝန်းကျင်ကို သက်ဆင်းလာတော့သည် ။

ဘန်း... ယန်ဟောင်က နောက်တစ်လှမ်း တက်လိုက်သည် နှင့် အဆင့်လွန် သိုင်းစွမ်းအား အသိက စတင် မွေးဖွားလာတော့သည်။ မရေမတွက်နိုင်သော ကွန်ဆွန်ကလန်ဝင်များ မြေပြင်ပေါ်ကို ပြားကပ်သွားကြသည်။ မည်သူကမှ ထွက်ပြေးနိုင်စွမ်း မရှိတော့ပေ။ သူတို့ ၏ စိတ်ထဲတွင် နတ်လူဝံပုံရိပ်ကြီးတစ်ခု ပေါ်လာကာ ကြီးမားသော ဖိအားက သူတို့ ၏ စိတ်နယ်ပယ်ကိုပင် စတင် ဖိအားပေးလာတော့၏။

"ယွန်ဟို... မင်းက ငါ့လမ်းကို ပိတ်ရဲလား..." အားကောင်းသော အသံလှိုင်းက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည် တွင် ကြီးမားသော အရှိန်အဝါအား အဝေးမှ လူများ ပင် ခံစားကြရသည်။ မည်သူကမှ ကွန်ဆွန်ကလန် အိမ်တော်အနီးသို့ မသွားရဲကြပေ။

ကောင်းကင်တွင် ယန်ဟောင်၏ စိတ်အသိမှ ဖြစ်ပေါ်လာသော ဧရာမရွေ့လှုပ် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ယွန်ဟိုကား ကောင်းကင်မြေရိုင်း ထိပ်သီးအဆင့်မှ တန်ခိုးရှင်၏ စွမ်းအားကို လက်တွေ့ ရင်ဆိုင်ရတော့သည်။ သူကား ယန်ဟောင်ရှေ့တွင် မည်သို့မှ မတတ်နိုင်ပေ။

လူဝံကြီး၏ လက်ထဲမှ နှင်တံက ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ မြောက်လိုက်သည်။ ကောင်းကင်မှ လူဝံပုံရိပ်ကြီးကလည်း တူညီစွာ ပင် သူ၏ နှင်တံကို မြှောက်လိုက်သည်။

ယွန်ဟိုကား ရူးသွားတော့မည်ကဲ့သို့ ဖြစ်သွားသည်။ ကွန်ဆွန်ကျင့်ကလည်း ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာက ပြာနှမ်းသွား၏။ အကယ်၍ နှင်တံသာ ကျဆင်းလာပါက ကွန်ဆွန်ကလန်ကား သေချာပေါက်ကပ်ဘေးဆိုက်ပေရော့မည်။

"ယန်ဟောင်... မင်း တော်တော် လွန်နေပြီ..." ကြောက်မက်ဖွယ် ကို

ယ်ရောင်ကိုယ်ဝါ တစ်ခု အဝေးမှ ရောက်လာသည် ။ ကောင်းကင်က မီး
ခိုးရောင် ပြောင်းသွားသည် ။ ထိုအရာက မျက်လုံးအစုံနှင့် ဆင်တူကာ
မမြင်ရသော လက်များ အသွင်ဖြင့် ဧရာမနှင့်တံကို တားဆီးထားဟန် ရ
သည် ။

"ဟူး..." ယွန်ဟိုက သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည် ။ ယန်
ဟောင်ထံမှ အရှိန်အဝါက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည် ကို
သူလက်တွေ့ ခံစားလိုက်ရသည် ။ အကယ်၍ နှင်တံသာ ကျဆင်းလာမ
ည် ဆိုပါက သူလည်း သက်သာမည် မဟုတ်ပေ။ မြို့စားပိုင်ဂူက အချိန်မီ
ရောက်လာခြင်းက သူ့အတွက် ကံကောင်းခြင်း ဖြစ်ပေသည် ။

ကောင်းကင်တွင် ပေါ်လာသောသူကား မြို့စားပိုင်ဂူဖြစ်သည် ။ သူ
က အဝေးမှ ပင် ဖျက်ဆီးခြင်း မျက်လုံးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သ
ည် ။ သို့သော်လည်း သည် စွမ်းရည်က ပိုင်လွေလီ အသုံးပြုသည် ထက်
အဆများ စွာ ပိုမို အားကောင်းပေသည် ။

ကွန်ဆွန်ကလန်အပေါ် ကောင်းကင်၌ လူတစ်ယောက် ပေါ်လာသ
ည် ။ မြို့စားပိုင်ဂူက ရှေ့ကို တက်လာသည် တွင် လေပြင်းများ တိုက်ခို
က်သွားသည် ။ သူ့အား ပြင်းထန် အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ
များ လွှမ်းခြုံထားကြသည် ။ သူက ယန်ဟောင်ကို အေးစက်စွာ ကြည့်သ
ည် ... "ငါက ထိုက်ဟန်တောင်ရဲ့ ကိစ္စတွေကို စိတ်မဝင်စားဘူး... ဒါက
တိမ်ဖြူမြို့ပဲ... ဒီမှာ ဘယ်လို မလေးစားတဲ့ အပြုအမူတွေကိုမှ ငါက သ
ည်းမခံနိုင်ဘူး..."

ကွန်ဆွန်ကျင့် စိတ်အေးသွားရ၏။ သူကား ချွေးစေးများ
ပြန်နေလေပြီ။ သေခြင်းတရားနှင့် အနီးကပ်ကြုံတွေ့ခဲ့ရသော အချိန်တွ
င် ရှိတန်းရှင်များ ပင် လိပ်ပြာလွင့်မတတ် ဖြစ်ရသည် ။ အကယ်၍ မြို့

စားပိုင်ဂူသာ ရောက်မလာခဲ့ပါက ယန်ဟောင်က သူ့အား သည် နေရာ တွင် ပင် သတ်ဖြတ်ခဲ့မည်မှာ သေချာပေသည်။ ။

လေထဲတွင် နှစ်ဖက် ရင်ဆိုင်တွေ့နေကြပြီ ဖြစ်သည်။ ။ တစ်ယောက် ကား ကောင်းကင်မြေရိုင်း အဆင့် ၄မှ ဖြစ်ပြီး နောက်တစ်ယောက်က ကောင်းကင်မြေရိုင်း အဆင့် ၁၈ ဖြစ်၏။ မြေရိုင်းပြည်နယ်တွင် ဤသို့ သော တိုက်ပွဲမျိုး မဖြစ်ခဲ့သည် မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ။

မမြင်ရသော အားလှိုင်းများ လေထဲတွင် အစုအဖွဲ့များ ဖြစ်လာနေကြသည်။ ။ ယန်ဟောင်၏ ရွှေရောင်မျက်လုံးများက ပိုင်ဂူထံ ကို တိုက်ရိုက် ရောက်သွားကာ ပြောသည် ... "ငါ ပြောပြီးပြီ.. တိမ်ဖြူမြို့ ကို ငါလာကာ ကွန်ဆွန်ကလန်ကို သတ်ဖြတ်ဖို့ ပဲ... မင်းက ငါ့ကို ဘာ လို့ တားနေရတာလဲ..."

"ငါမင်းကို နောက်တစ်ခေါ ပြောမယ်... ဒါက တိမ်ဖြူမြို့ပဲ... ငါက သူတို့ ကို ကာကွယ်ပေးနေတယ်လို့ တွေးရင်လည်း ရတယ်... ငါက ကာ ကွယ်ပေးတယ်... ဘာဖြစ်လဲ... ပိုင်ဂူက မာကျောစွာ ပြောသည်။ ။ သူ ကား ကောင်းကင်မြေရိုင်း အဆင့် ၄တွင် ရှိကာ သူ့မျက်လုံးထဲ ထည့် သောသူ သိပ်မရှိပေ။

ယန်ဟောင်က သူ့အား ခြိမ်းခြောက်နေသည်။ ။ မည်မျှ ရယ်မောဖွယ် ရာ ကောင်းလိုက်သနည်း။

ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားမှုက သူနှင့်ဘာမှ မသက်ဆိုင်ပေ။ သို့ သော် ဂူတုံးလျှိုက သူ့သား လက်ထပ်ပွဲကို ဖျက်ဆီးခြင်းက ရီဖူရှင်းနှင့် အများ အပြား သက်ဆိုင်ပေသည်။ ။ သို့သော်လည်း ရီဖူရှင်းအား ဖယ်ရှားရန် မည်သည့်အခါကမှ ပိုင်ဂူက အရေးတယူ မတွေးဖူးခဲ့ပေ။ အကယ်၍ သူက ရီဖူရှင်းကို လုပ်ကြံရန် ကြိုးစားပါက ထိုသို့သော အပြု

အမူက မည်မျှ ရယ်ရွှင်ဖွယ်ရာ ကောင်းလိုက်မည်နည်း။ အကယ်၍ သူက ရီဖူရှင်းကို သတ်လိုပါက သူ့လက်တစ်ဖက် ဆန့်တန်းလိုက်ရုံဖြင့် ကိစ္စပြတ်ပေသည် ။ သို့သော်လည်း ကွန်ဆွန်ကလန်က တိမ်ဖြူမြို့လက်အောက်ကို ဝင်ပြီးမှ တော့ ပိုင်ဂူက သူ့အား ကာကွယ်ပေးရမည်မှာ သဘာဝဖြစ်သည် ။

"ဒီလိုဆိုမှ တော့ ကျုပ်ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄ ဆိုတာ ဘယ်လောက်စွမ်းလဲ ကြည့်ရတာပေါ့..." ယန်ဟောင်၏ စကားက အားလုံးကို ထိတ်လန့် တုန်လှုပ်စေသည် ။ ယွန်ဟိုနှင့် ကွန်ဆွန်ကျင့်တို့ ပင်လျှင် ကျောချမ်းသွားကြသည် ။ ထိုက်ဟန်တောင်မှ ယန်ဟောင်က အမှန်ပင် တိမ်ဖြူမြို့စားကို ရင်ဆိုင်တိုက်ခိုက်ရဲသည် ။

"ကောင်းပြီ..." တိမ်ဖြူမြို့စားက အလေးမထားဟန်ဖြင့် ပြောသည် ။ သို့သော်လည်း သူ၏ စကားနောက်ကွယ်မှ ဖိအားက အလွန်အမင်း ပြင်းထန်ပေသည် ။ ပိုင်ဂူကလည်း ထိုက်ဟန်တောင်မှ ရွှေလူဝံက မည်မျှ အားကောင်းသည် ကို သိလိုသည် ။

"ဒီမှာ စည်ကားနေပါလား... ဟဟ" ရယ်မောသံတစ်ခုကို ကြားကြရသည် ။ ထို့နောက် အရှိန်အဝါကောင်းသော လူတစ်စု ရောက်ရှိလာကြသည် ။ ရှေ့ဆုံးမှ ဦးဆောင်လာသူကို မြင်သည် တွင် အားလုံးက တုန်လှုပ်သွားကြ၏။

အာဒီမီမြို့စား ယူစီက တိမ်ဖြူမြို့ကို ရောက်ရှိလာသည် ။

တိမ်ဖြူမြို့နှင့် အာဒီမီမြို့တို့ ကား မြေရိုင်းပြည်နယ် အနောက်ဘက် ဒေသ၏ နာမည်အကျော်ကြားဆုံး မြို့ကြီးနှစ်မြို့ ဖြစ်ကြသည် ။ တိမ်ဖြူမြို့စားပိုင်ဂူက ကောင်းကင်မြေရိုင်း အဆင့်၄တွင် ရှိကာ အာဒီမီမြို့စားယူစီက ကောင်းကင်မြေရိုင်း အဆင့်၈၌ ရှိပေသည် ။

ပိုင်ဂူနှင့် ယန်ဟောင်တို့ က ယူစီရောက်လာခြင်းကို အံ့အားသင့်ဟန် မရပေ။ သူတို့ က ယူစီရောက်လာသည် ကို ခံစားမိပြီးဖြစ်သည် ။ သို့ သော်လည်း ကွန်ဆွန်ကျင့်၏ အမူအရာက ပျက်ယွင်းသွားသည် ။

"ယူစီ... မင်းက တိမ်ဖြူမြို့ကို ပွဲကြည့်ဖို့ လာတာတော့ မဟုတ်ဘူး မ လား..." ပိုင်ဂူက မေးသည် ။

"ဘယ်ဟုတ်ပါ့မလဲ..." ယူစီက ပြောသည် ... "ငါက ကွန်ဆွန်ကလ န်အတွက် လာတာ..."

"မင်းက လုပ်ကြံမှုမှာ ဝင်ပါချင်တာလား..." ပိုင်ဂူက မျက်မှောင်ကြွ တ်ကာ ပြောသည် ... "ရီဖူရှင်းက မင်းသမက်ရဲ့ ဂျူနီယာဖြစ်နေလို့ လား ..."

ကွန်ဆွန်ကျင့်၏ မျက်နှာက ပြာနှမ်းသွားသည် ။ ယူစီကလည်း သူ့ အား လိုချင်နေသည် ။

"ငါ့ကိစ္စက ရီဖူရှင်းနှင့် သိပ်မဆိုင်ဘူး..." ယူစီက ပြောသည် ... "ရီဖူ ရှင်းနှင့် ကွန်ဆွန်ရီတို့ တိုက်ခိုက်တုန်းက ငါကိုယ်တိုင် သူတို့ ကို သက် သေလုပ်ပေးခဲ့တယ်... အားလုံးက ဒါကို သိတယ်... အခု ကွန်ဆွန်ကလ န်က ဒီကိစ္စအပေါ်မှာ လက်စားချေတာက ငါ့ကို မလေးမစား လုပ်တာပဲ ..."

သို့သော် အမှန်တကယ်အားဖြင့် ကွန်ဆွန်ကလန်က သူပြောသည် ထက်ပင် လုပ်ခဲ့ပေသည် ။ သူတို့ က တိမ်ဖြူမြို့ လက်အောက်ကို ဝင် ကာ ရီဖူရှင်းကို လုပ်ကြံခဲ့သည် ။ ထိုသို့သော လုပ်ဆောင်ခြင်းက မြို့စား ယူစီကို ပိုမို၍ အရှက်ရစေသည် ။

"ဒါဆို..." ပိုင်ဂူက မေးသည် ။

"ဒါကြောင့် ငါက ကွန်ဆွန်ကျင့်ကို လာခေါ်တယ်..." ယူစီက ပြုံးလျက်ပြောသည်။ ။

ကွန်ဆွန်ကျင့်၏ မျက်နှာက ပျက်ယွင်းသွားသည်။ ။ ယူစီက အမှန်ပင် သူ့အတွက် ရောက်လာသည်။ ။

"မရဘူး... အခုသူက ငါ့လူပဲ..." ပိုင်ဂူက အေးဆေးစွာ ပြောသည်။ ။ ကွန်ဆွန်ကျင့်ကား သူ့လူတစ်ယောက် ဖြစ်နေလေပြီ။ ။ အကယ်၍ သူက ကွန်ဆွန်ကျင့်ကို သည် အတိုင်း ထုတ်ပေးလိုက်ပါက တိမ်ဖြူမြို့၏ အဆင့်အတန်းကို တခြားလူများက မေးငေါ့ကြပေတော့မည်။ ။

"မင်းက ဒီလို ပြောမယ်ဆိုတာ ငါသိတယ်..." ယူစီက စိတ်ဆိုးဟန်မရပေ။ ။ သူက ပြုံးလျက်ဆက်ပြောသည် ... "ကောင်းပြီ.. ဒါဆိုလည်း ငါက ပွဲဆက်ကြည့်ရတာပေါ့..."

ကွန်ဆွန်ကျင့် အံ့အားသင့်သွားသည်။ ။ မြို့စားယူစီက မည်သည့်အချိန်က ဤသို့ ညှိနှိုင်းရ လွယ်ကူသွားသနည်း။ ။

ပိုင်ဂူက ယန်ဟောင်ဘက်ကို ကြည့်ကာ ပြောသည် ... "စရအောင်..."

ယန်ဟောင်က ဘာမှ မပြောပေ။ ။ သူက နှင်တံကို ဝှေ့ယမ်းသည် တွင် လေထဲ၌ များ စွာသော နှင်တံပုံရိပ်များ ဖြစ်ပေါ်လာသော်လည်း သူက တိုက်ခိုက်ခြင်း မပြုသေးပေ။ ။ ကောင်းကင်မှ လူဝံပုံရိပ်ကလည်း နှင်တံကို ဝှေ့ယမ်းနေသည်။ ။ ကြီးမားသော အရှိန်အဝါက မြေပြင်မှ လူများ အတွက် ခံနိုင်ရည်အား ကင်းမဲ့ကာ အားလုံးက လှုပ်ရှားနိုင်စွမ်း မရှိတော့ဟု ခံစားကြရသည်။ ။

နှင်တံပုံရိပ်များက ပိုမိုကြီးမားလာကြကာ လူဝံများ ၏ ကောင်းကင်

ဖြတ်သန်းခြင်း ၈၁ချက်ဟု ထင်မှတ်ရသည်။ အားလုံးက ကြီးမားသော ဖိအားကို ခံစားရကာ ကောင်းကင်က အပေါ်မှ ပြိုဆင်းလာတော့မည့်အလား ခံစားကြရ၏။

တိမ်ဖြူမြို့စားက အပေါ်ကို မော့ကြည့်သည်။ ။ လေထဲတွင် မမြင်ရသော မီးခိုးရောင်လက်အစုံ စတင်ဖြစ်ပေါ်လာသည်။ ။ တစ်ချိန်တည်းမှာပင် ဧရာမကြီးမားသော နတ်လူဝံကြီးက နှင်တံကို ကိုင်ကာ ကောင်းကင်နှင့်မြေပြင် အကြား ရပ်နေသည် ကို မြင်ကြရ၏။ ထို့နောက်တွင် များစွာသော နှင်တံပုံရိပ်များက နတ်လူဝံ၏ နှင်တံနှင့် ပေါင်းစပ်သွားကာ ကြောက်မက်ဖွယ် အရှိန်အဝါနှင့်အတူ အောက်ကို ဆင်းသက် လာတော့သည်။ ။

ထိုအချိန်တွင် များစွာသော စွမ်းအားဖြင့် တန်ခိုးရှင်များက ဖိအားကြောင့် မြေပြင်ကို ကျဆင်းလာကြကာ ကောင်းကင်ကိုယ်တိုင်က ပြိုဆင်းလာသည် ဟု ထင်မှတ်ရသည်။ ။ သို့သော်လည်း လေထဲတွင် မမြင်ရသော လက်များက ကြီးမားသော အောက်ကို ကျဆင်းလာသော နှင်တံရိုက်ချက်အား အမှန်ပင် တားဆီးထားသည်။ ။ ဘုန်းခနဲ မြည်သံနှင့်အတူ မီးခိုးရောင်လက်အစုံက ပြယ်လွင့် သွားသော်လည်း နှင်တံကလည်း ပျောက်ကွယ်သွားရ၏။

သို့သော်လည်း အားလှိုင်းများ ရိုက်ခတ်မှုကြောင့် ကွန်ဆွန်ကလန် အဆောက်အဦများကား ပြိုလဲပျက်စီး သွားကြပြီဖြစ်သည်။ ။ လူအများအပြား၏ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ ။ ရိုက်ချက် တစ်ချက်ကား နန်ကလန်တစ်ခုလုံးကို အဆုံးသတ်နိုင်စွမ်း ရှိသည်။ ။

"ကျုပ်သိပြီ..." ယန်ဟောင်က ပြောသည်။ ။ တိမ်ဖြူမြို့စားက ယန်ဟောင်၏ လူဝံပုံရိပ်ကို ကြည့်သည်။ ။ ယန်ဟောင်၏ တိုက်ခိုက်ရေး စွမ်း

အားကား သူ ထင်မှတ်ထားသည် ထက် အားကောင်းပေ၏။

"ငါတို့ ထပ်တွေ့ဦးမယ်... ကွန်ဆွန်ကလန်ကတော့ အခုအချိန်က စပြီးတော့ တိမ်ဖြူမြို့ပြင်ကို ထွက်ဖို့ မစဉ်းစားနဲ့ တော့..." ယန်ဟောင်က နောက်လှည့်ကာ ထွက်သွားရန် ပြင်သည် ။ တခြား ရွှေလှုပ်များကလည်း သူ့နောက်ကို လိုက်ပါသွားကြ၏။ ထိုစဉ် ယူစီက လှမ်းခေါ်သည် ... "ယန်ဟောင်..."

ယန်ဟောင်က သွားခါနီးခြေလှမ်းကို ရပ်လိုက်ကာ ယူစီကို ကြည့်သည် ... "မြို့စားယူက ဘာပြောချင်လို့ လဲ..."

"အာဒီမီမြို့ကို တစ်ခါလောက် လာခဲ့... ခင်ဗျားရဲ့ နှင်တံပညာက လက်နက် ကောင်းကောင်း နဲ့ ဆို ပိုအစွမ်းထက်လိမ့်မယ်..." ယူစီကပြောသည် ။

မြို့စားပိုင်ဂူ၏ မျက်နှာက တင်းမာသွားသည် ။ ယူစီက သူ့အား ဒေါသထွက်အောင် လုပ်နေသည် လား...။

"ကောင်းပြီ... ကျုပ်က အာဒီမီမြို့ကို လာလည်ဦးမယ်.. ကျေးဇူးပဲ..." ယန်ဟောင်က နောက်လှည့်ကာ လှုပ်များ နှင့်အတူ ထိုက်ဟန်တောင်ဘက်ကို ပျံသန်း ထွက်ခွာသွားကြသည် ။ ယူစီက ပိုင်ဂူကို ကြည့်ကာ ပြောသည် ... "ကျုပ်လည်း သွားလိုက်ဦးမယ်.. နှုတ်ဆက်ပါတယ်..." ထို့နောက် သူကလည်း နောက်လှည့်ကာ ထွက်သွားတော့သည် ။

တိမ်ဖြူမြို့စား ပိုင်ဂူက ယူစီကို ဂရုမစိုက်ပေ။ ထို့အတူ ယူစီကလည်း ပိုင်ဂူကို မကြောက်ပေ။

အကယ်၍ ပိုင်ဂူကသာ ကာကွယ်ပေးနေမည် ဆိုပါက သူ့ဘာမှ လုပ်နိုင်စွမ်းရှိမည် မဟုတ်သည် ကိုလည်း ယန်ဟောင်က သေသေချာချာ

နားလည်ပေသည် ။ သို့သော်လည်း သူ၏ သဘောထားကို ကောင်းကောင်း ပြသခဲ့ပြီးဖြစ်သည် ။ ထို့ကြောင့် မြေရိုင်းပြည်နယ်တွင် ရီဖူရှင်းအပေါ် မကောင်းသော အတွေးအကြံရှိသော သူတိုင်းက သူကို သတိပေးရာလည်း ရောက်ပေသည် ။ အကယ်၍ ရီဖူရှင်းအပေါ် တစ်ခုခု ကြံစည်လိုပါက နန်ဟောင်ကလန်ကို ဥပမာထားကာ ပြန်စဉ်းစားရန် လိုအပ်ပေသည် ။

ယူစီကလည်း ထိုအချက်ကို နားလည်သည် ။ သို့သော်လည်း သူ့အနေဖြင့် တိမ်ဖြူမြို့ဖြင့် စစ်ခင်းခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် တစ်ခုတော့ မဟုတ်ပေ။ သူတို့ နှစ်ယောက်လုံးက မြေရိုင်းပြည်နယ်၏ ထိပ်သီးအင်အားစု ခေါင်းဆောင်များ ဖြစ်ကြသည် ။ သို့သော်လည်း ယူစီကိုယ်တိုင်က တိမ်ဖြူမြို့ထံကို ရောက်လာကာ သူ၏ ရပ်တည်ချက်ကို ပြသခဲ့သည် ။

ယူစီနှင့် ယန်ဟောင်တို့ က တိမ်ဖြူမြို့မှ ထွက်သွားခဲ့ကြသည် ။ ထိုကံဟန်တောင်မှ လူဝံများကလည်း ယန်ဟောင်နောက်မှ ပြန်လည် လိုက်ပါသွားကြ၏။ တိမ်ဖြူမြို့ကား တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည် ။ တစ်ဖက်တွင် ကွန်ဆွန်ကျင့်ကား အလွန်အမင်း နောင်တရနေပြီ ဖြစ်သည် ။ သူ၏ လုပ်ကြံမှုက ဤသို့ အကျိုးဆက်များ ဖြစ်လာမည်ဟု သူက မည်သို့ တွေးထင်မိခဲ့မည်နည်း။ ထိုကံဟန်တောင်မှ ယန်ဟောင်က သူ့အား သတ်ဖြတ်ရန် တိုက်ခိုက် ရောက်လာခဲ့သလို အာဒီမီမြို့စား ယူစီကလည်း သူ့အား လာရောက် ခေါ်ဆောင်သည် ။ အကယ်၍ မြို့စား ပိုင်ဂူသာ သူ့အား မကာကွယ်ပေးခဲ့လျှင် သူ့ဘဝက မတွေးရဲစရာပင်။

အပိုင်း (၆၈၁)

ပြည်နယ်ကိုးခု၏ ရှိနှင့်ရန်ထိုများ

တိမ်ဖြူမြို့မှ ဖြစ်ပျက်ခဲ့သည် များက မြေရိုင်းပြည်နယ်ကို ကြီးစွာ လူ
ပိခတ်သွားစေသည် ။ ထိုက်ဟန်တောင်မှ ယန်ဟောင်က အမှန်ပင်
တိမ်ဖြူမြို့အထိ ရောက်သွားခဲ့၏။ အကယ်၍ တိမ်ဖြူမြို့စားသာ ဝင်မပါ
ခဲ့လျှင် သူက ကွန်ဆွန်ကလန်ကို သေချာပေါက် သတ်ဖြတ်ခဲ့မည် ဖြစ်သ
ည် ။

ထို့အပြင် ယန်ဟောင်က မြို့စားပိုင်ဂူနှင့်လည်း တိုက်ခိုက်ခဲ့၏။ နှစ်
ဖက်လုံးက တစ်ကွက်မျှသာ အသုံးပြုခဲ့ကြသော်လည်း မြေရိုင်းပြည်နယ်
တွင် ဤသို့သော ပုဂ္ဂိုလ်ကြီး အချင်းချင်း တိုက်ခိုက်ခြင်း မရှိခဲ့သည် မှာ
အလွန်အမင်း ကြာမြင်ခဲ့ပြီ ဖြစ်သည် ။ ထို့အပြင် တိမ်ဖြူမြို့ကို ယူစီ
ရောက်လာခြင်းကလည်း လူအများ အပြားကို အံ့အားသင့်စေသည် ။
ကြည့်ရသည် မှာ ကွန်ဆွန်ကလန်၏ ကောင်းမွန်သော နေ့ရက်များက
အဆုံးသတ် သွားပေပြီ။

ထိုသို့သော အဖြစ်အပျက်များကို သိနားလည်ခြင်း မရှိဘဲ ရီဖူရှင်း
အား ထိုက်ဟန်တောင်ပေါ်တွင် တိတ်ဆိတ်စွာ ဒဏ်ရာများကို ကုသကာ
လေ့ကျင့်နေပြီ ဖြစ်သည် ။ ယန်ဟောင်က လူဝံများကို ခေါ်ဆောင်ကာ
ထိုက်ဟန်တောင်မှ ဆင်းသွားကတည်းက တစ်ခုခု ဖြစ်တော့မည် ကို

တော့ ရီဖူရှင်းက ရိပ်မိပေသည်။ ။

မျက်လုံး တစ်မှတ်အတွင်း၌ပင် အချိန်များ ကုန်ဆုံးသွားကာ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉၃နှစ်၏ နှစ်ကုန်ခါနီး အချိန်အခါကို ရောက်လာပြီဖြစ်သည်။ ။ ကောင်းကင်တွင် နေမင်းက အလျှံငြီးငြီး တောက်လောင်နေသည်။ ။

ရီဖူရှင်းက တောင်စွန်းတွင် ရပ်ကာ လေ့ကျင့်နေသည်။ ။ သူ၏ အသက်ရှူရှိုက်ခြင်းများက အတွင်းအင်္ဂါများအား အသက်ဓာတ်များဖြင့် ပြည့်နှက်စေ၏။ သူ၏ သိုင်းပညာ စွမ်းအင်က ဒုတိယတန်းစား နိဘယ်အဖြစ်သို့ ရောက်လာကာ ခိုင်မြဲနေပြီ ဖြစ်သည်။ ။ သူကား ပထမတန်းစား နိဘယ်ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ သူ့အသိ မိတ်ဆွေများ နှင့် သူငယ်ချင်းများ အားလုံးကလည်း သူတို့ ၏ ကိုယ်စီပညာရပ်များ တွင် မြန်ဆန်စွာ တိုးတက်နေကြသည်။ ။ သူတို့ ၏ တန်ခိုးအဆင့်က နိဘယ်အတန်းအစား အမြင့်ပိုင်းသို့ အနည်းနှင့်အများ ရောက်နေကြပြီ ဖြစ်သည်။ ။

လောင်အော့နှင့် သခင်မလောင်တို့ က ထိုက်ဟန်တောင်ကို ရောက်လာကာ လောင်လင်းအာအား အိမ်ပြန်ခေါ် သွားကြသည်။ ။ သူတို့ က လောင်လင်းအာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေကြသည်။ ။ ထို့အပြင် နှစ်သစ်ကူး အချိန်အခါသို့ ရောက်လာတော့မည် မဟုတ်ပါလား...။

ဟွာဂျီယူက ရီဖူရှင်းအနီးကို ရောက်လာကာ အဝေးမှ တောင်ကုန်းတောင်တန်းများကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ။

"အခု မြေရိုင်းပြည်နယ်က ဘယ်လိုတွေ ဖြစ်နေမလဲမသိဘူး..." ဟွာဂျီယူက ညင်သာစွာ ပြောသည်။ ။

"အစ်မ၂က သတင်း ပို့လိုက်တယ်လေ... အစ်ကို၃က အခု တံခါးပိ

တံ လေ့ကျင့်ရာက ထွက် လာပြီးတော့ အဆင့်မြင့်ရှိသို့ တက်လှမ်းသွားပြီ... အစ်ကို့ရဲ့ ဒီတစ်ခါ တိုးတက်တာ တော်တော် မြန် တယ်..." ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ။ ထိုက်ဟန်တောင်တွင် လေ့ ကျင့်နေရင်း နောက်ပိုင်း ယန်ဟောင်က နန်ကလန်ကို အမြစ်ပြတ် ချေမှု န်းခြင်း၊ တိမ်ဖြူမြို့သို့ သွားရောက်ခြင်းများအား ထပ်မံ ကြားသိခဲ့ရသ ည် ။

ထို့အပြင် တော်ဝင်ကျဲ နန်းတော်တွင် လည်း ကတောက်ကဆ အန ည်းငယ် ဖြစ်ခဲ့ကြောင်း ရီဖူရှင်း ကြားသည် ။ သူ၏ ဆရာထောင်ကျန်း က နန်ရှင်းအား အပြစ်ပေးရန် တောင်းဆိုခဲ့သော်လည်း တော်ဝင်ကျဲနန်းတော်က ငြင်းပယ်ခဲ့သည် ဆို၏။ မည်သို့ဆိုစေ နန်း တော်မှ ထုတ်ပယ်ခံရပြီးတော့ တပည့်တစ်ယောက်ကြောင့် နန်းတော် အကြီးအကဲ တစ်ယောက်အား အပြစ်ပေးခြင်းက မသင့်တော်ပေ။ သို့ သော်လည်း အကယ်၍ ပုဂ္ဂိုလ်ရေးကိစ္စ ဆိုပါက တော်ဝင်ကျဲနန်းတော်မှ ဝင်စွက်ဖက်မည် မဟုတ်ဟု ပြောဆိုခဲ့သည် ။

နန်ရှင်းကား သည် ကိစ္စတစ်ခုလုံး၏ ကြိုးကိုင်သူ ဖြစ်သည် ။ လို့ လ န်ရွှီတို့ အုပ်စုက နန်းတော်တွင် ရှိနေသေးရာ ရီဖူရှင်းက သေချာပေါက် နန်းတော်ကို ရောက်လာမည်ကို ကြိုသိထားခဲ့သည် ။ လုပ်ကြံမှုကလည်း လောင်ရီထျန်းသာ ထွက်ပေါ်လာခဲ့ခြင်း မရှိပါက ရီဖူ ရှင်းတို့ တစ်ဖွဲ့လုံးအပြင် လောင်လင်းအလည်း သေဆုံးရမည် သေချာ ၏။

သည် ကိစ္စအား ရီဖူရှင်းကလည်း မေ့မည်မဟုတ်ပေ။ အခါအခွင့် ကြုံသောအခါ ထိုအကြွေးအား ပြန်တောင်းရပေမည်။ ယခု သူ့အတွက် အရေးအကြီးဆုံးက လေ့ကျင့်ခြင်း ဖြစ်သည် ။ ဦးဆုံး သူက ပထမတန်း

စား နိဘယ်ဖြစ်ရန် လိုအပ်ပေ၏။

"နောက်တစ်နှစ် ကုန်ပြန်တော့မယ်..." ရီဖူရှင်းက သက်ပြင်းချသည် ။ အချိန်ကုန် မြန်ဆန်လွန်းလှကာ ယခု သူတို့ က နောက်တစ်နှစ်သို့ပင် ရောက်ရှိပေရော့မည်။

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉ ခုနှစ်ကား ကုန်ဆုံးတော့မည် ဖြစ်ကာ ရီဖူရှင်း၏ လုပ်ကြံမှုကလည်း လူအများ ၏ ခေါင်းထဲ တဖြည်းဖြည်း မှေးမှိန်လာနေသည် ။

တော်ဝင်ကျဲ နန်းတော်ကလည်း ပုံမှန်အတိုင်း တိတ်ဆိတ်နေသည် ။ သို့သော်လည်း တပည့်အများ အပြားက တစ်ခုခု လိုနေသည် ဟု အမြဲတမ်း ခံစားကြရ၏။ သူတို့ ၏ စိတ်ထဲတွင် ထိုတစ်စုံတစ်ယောက်ကား အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေကာ အလွယ်တကူဖြင့် ပယ်ဖျက်ဖို့ မလွယ်ကူပေ။ အထူးသဖြင့် နှစ်ကုန်လက်ရည်စမ်းပွဲ ရောက်သောအခါ စီမင်ဟန်ကျင့်က ဦးစီးဦးဆောင် ပြုလုပ်ရချိန်လည်း ဖြစ်သည် ။ အကယ်၍ သူသာ နန်းတော်တွင် ရှိနေသေးပါက သူက ဦးစီးကာ လက်ရည်စမ်းပွဲကို ကျင်းပရပေမည်။ သူကား လက်ရည်စမ်းပွဲတွင် စတင်နာမည်ကျော်ကြား လာခဲ့သော်လည်း နောက်ဆုံးတွင် လက်ရည်စမ်းပွဲကို တစ်ကြိမ် တစ်ခါမှ မဦးစီးဘဲ ထွက်သွားခဲ့ရသည် ။

ယနေ့တွင် တော်ဝင်ကျဲနန်းတော်မှ တပည့်များက လေ့ကျင့်နေသည်များကို ရပ်နားကာ လေ့ကျင့်ရေးကွင်းသို့ သွားနေကြသည် ။ ယနေ့ကား

ထိုနေရာတွင် စည်ကားနေ၏။ အကြီးအကဲများက နောက်ကွယ်မှ တိတ်တဆိတ် ကြည့်နေကြသည် ။ ရီဖူရှင်း၊ ယူချင်းနှင့် ဟွာဂျီယူတို့ ၏ နေရာကို အစားထိုးနိုင်မည့် ပါရမီရှင်များ ပေါ်လာရန် သူတို့ မျှော်လင့်ကြသည် ။ သို့သော်လည်း ထိုသို့ဖြစ်လာရန် မျှော်လင့်ချက် အလွန် နည်းပါးပေသည် ။ ပိုင်လွေလီ၊ ရီဖူရှင်းနှင့် ယူချင်းတို့ ကဲ့သို့ ပါရမီရှင်များကား နှစ်တစ်ရာတွင် တစ်ယောက် ပေါ်လာရန် မရှိပေ။

ထိုအခိုက်တွင် တော်ဝင်ကျဲနန်းတော်သို့ စွန်းအားမြင့် တန်ခိုးရှင်တစ်စု ကောင်းကင်မှ ဆင်းသက်လာကြသည် ။ ထိုအုပ်စု ထုတ်လွှတ်သော အရှိန်အဝါကား ကြီးမား ပြင်းထန်လွန်းကာ သူတို့ အုပ်စုကို လူငယ်တစ်ယောက်နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက်တို့ ဦးဆောင်လာကြသည် ။

"ခင်ဗျားတို့ ဘယ်သူတွေလဲ..." တော်ဝင်ကျဲနန်းတော်မှ အစောင့်များက လေထက်ကို ခုန်တက်ကာ တားဆီးရန် ကြိုးစားသည် ။ သို့သော်လည်း သူတို့ က လေထက်ကို ခုန်တက်လိုက်သည် နှင့် ကြီးမားသော ဖိအားတစ်ခုကို ခံစားရကာ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် ထိုအုပ်စုက နန်းတော်ထဲကို တိုက်ရိုက် ဝင်ရောက်သွားကြသည် ။

"နန်းတော်ထဲကို ကျူးကျော် ဝင်ရောက်သူတွေ ရှိနေတယ်..." အစောင့်တစ်ယောက်က အော်ဟစ်လိုက်သည် ။ မြေရိုင်းပြည်နယ်တွင် တော်ဝင်ကျဲနန်းတော်သို့ ကျူးကျော်ရဲသူ အမှန်ပင် ရှိနေသည် ။ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ကောင်းကင်သို့ တက်ကာ ထိုအုပ်စုကို တားဆီးရန် ကြိုးစားသော်လည်း တစ်ဖက်အုပ်စု၏ အရှိန်အဝါကို ခံစားမိသည် တွင် သူ့ဘာမှ မတတ်နိုင်သည် ကို သိလိုက်ကြရသည် ။ ထို့နောက်တွင် သူတို့ က မတတ်သာဘဲ နန်းတော် အရှင်များအား အကြော

င်းကြား ကြရတော့သည်။ ။

ဦးဆောင်လာသော လူငယ်က နန်းတော်မှ လူများကို ကြည့်ကာ ပြောသည် ... "အစ်ကိုကျန်းကို ဒီကိစ္စ ပြောပြီးပြီလား..."

"ပြောပြီးပြီ... ကျုပ်တို့ က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေမှာ တွေ့မယ်လို့ ပြောထားတယ်..." သူ့ဘေးမှ တစ်ယောက်က ပြောသည် ။ သူတို့ ကား တည်ငြိမ်လွန်းကာ ဘေးပတ်ပတ်လည်မှ စွမ်းအားမြင့် တန်ခိုးရှင်များအား အလေးထားဟန်ပင် မရပေ။

ထျန်ရှင်းနန်းဆောင် အရှင်က စွမ်းအားမြင့် တန်ခိုးရှင်တစ်စုနှင့်အတူ သူတို့ အား လာရောက် တားဆီးသည် ။ တစ်ဖက်အုပ်စုကို ကြည့်ကာ သူက အလွန်အမင်း လေးနက်သော ဟန်ပင်ဖြင့် မေးသည် ... "ခင်ဗျားတို့ က ဘယ်သူတွေလဲ..." သူက ဦးဆောင်လာသူ နှစ်ယောက်အား ကြည့်သည် ။ လူငယ်ကား တည်ငြိမ်သော အမူအရာရှိကာ တိတ်ဆိတ်နေခြင်းက သူ၏ ယုံကြည်မှုရှိသော ဟန်ပင်ကို ပေါ်လွင်စေ၏။ သက်လတ်ပိုင်း လူကြီးထံမှ ကား အလွန်ကြီးမားသော ဖိအားကို သူက ခံစားနေရသည် ။

"ကျုပ်တို့ က ယွီပြည်နယ် တော်ဝင်မြေက လာတာ..." လူငယ်က တည်ငြိမ်စွာ ပြောသည် ။

"ကျိရှမ်းကမ်းပါး..." ရှိတန်ခိုးရှင် ထျန်ရှင်းက ပြောသည် ။ ယွီပြည်နယ်မှ လူများကား အမှန်ပင် ရောက်လာသည် ။ သူတို့ က တော်ဝင်ကျွန်းတော်ထံသို့ တိုက်ရိုက်ရောက်ရှိလာကြ၏။

"တော်ဝင်ကျွန်းတော်ကို စီမံခန့်ခွဲနေတာ လျူချန်းလို့ ကျုပ်ကြားတယ်... သူ ဘယ်မှာ လဲ..." သက်လတ်ပိုင်း လူကြီးက မေးသည် ။ ကြည့်ရသည် မှာ သူက လျူချန်းနှင့် သိပုံရ၏။

ပတ်ဝန်းကျင်မှ အကဲခတ်နေကြသော နန်းတော်တပည့်များ အား လုံး အံ့အားသင့် မှ င်တက်သွားကြသည်။ ယွီပြည်နယ်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်ရှိလာကြကာ ဒုတိယ နန်းတော်သခင်ကို တိုက်ရိုက် မေးမြန်းကြသည်။

"ခွန်ယို..." အသံတစ်သံကို ကြားကြရသည်။ အားလုံးက အသံလာ ရာဘက်ကို လှမ်းကြည့်ကြသည် တွင် လျူချန်း လှမ်းလာနေသည် ကို မြင်ကြသည်။ သူ၏ မျက်လုံးများက သက်လတ်ပိုင်း လူကြီးထံတွင် ရှိနေ သည်။ သူကား အမှန်ပင် ကျိရုမ်းကမ်းပါးမှ ခွန်ယိုကို သိပေသည်။ ခွန် ယိုကား ယွီပြည်နယ်တွင် နံပတ်၁ ရှိတန်ခိုးရှင်အဖြစ် လူသိများ ပေသ ည်။

ကောင်းကင်မြေရိုင်း အဆင့်မှ လူအများ အပြားက မြေရိုင်းပြည်နယ် အပြင်ဘက်ကို သွားလာကြဖူးကာ တခြားပြည်နယ်မှ နာမည်ကျော် တ န်ခိုးရှင်များကို သိကြပေသည်။

ခွန်ယိုအား လျူချန်းက သေသေချာချာ သိပေသည်။ တစ်ကြိမ် တစ် ခါက သူကား များ စွာသော ရှိတန်ခိုးရှင်များကို တစ်ယောက်တည်း ရင် ဆိုင် သတ်ဖြတ်ဖူးသည်။ သူက ရှုန်ထိုအဆင့်ကို မတက်လှမ်း နိုင်သော် လည်း သူ့စွမ်းရည်များက ရှိတန်ခိုးရှင်များ ထဲတွင် အကောင်းဆုံးများ ထဲ၌ ပါဝင်သေသည်။

ယွီပြည်နယ်မှ နာမည်ကျော် ခွန်ယိုက နန်းတော်ကို ကျူးကျော် ဝင် ရောက်လာသူ ဖြစ်မည်ဟု လျူချန်းက မထင်မှတ်ထားခဲ့ပေ။ ပြည်နယ် ကိုးခုတွင် ကောင်းကင်မြေရိုင်း အဆင့်ထက် ပိုမို၍ အတန်းအစားမြင့် သော ဇယားတစ်ခု ရှိပေသည်။ ထိုအဆင့်ဇယားအား ရှိနှင့်ရှုန်ထိုအဆ င့် ဇယားဟု ခေါ်ကာ ပြည်နယ်ကိုးခုမှ ရှိတန်ခိုးရှင်နှင့် ရှုန်ထိုတန်ခိုးရှင်

များ ထဲမှ အတော်ဆုံးများကို အဆင့်စီထားသည်။ ။

ရှုန့်ထိုအဆင့် ဇယားက ပြည်နယ်ကိုးခုမှ ရှုန့်ထိုများကို အဆင့်စီ ထားခြင်း ဖြစ်ကာ ရှုန့်ထိုတိုင်းက သူတို့ ပြည်နယ်၏ အမြင့်ဆုံးသော အဆင့်အတန်းကို ကိုယ်စားပြုကြပေသည်။ ။ ပြည်နယ်ကိုးခုမှ ရှုန့်ထိုများက အရေအတွက်အားဖြင့် နည်းပါးရာ ရှုန့်ထိုအဆင့်ဇယားတွင် ပြည်နယ်ကိုးခုမှ ရှုန့်ထိုများအားလုံး ပါဝင်ပေသည်။ ။

ရှိအဆင့်ဇယားမူကား ကွဲပြားပေသည်။ ။ ပြည်နယ်တစ်ခုစီကို နေရာကိုးခုပေးကာ ပြည်နယ်ကိုးခု ဖြစ်သည့်အလျောက် ရှိအဆင့်ဇယားက နေရာ ၈၁ခုပါဝင်သည်။ ။ သို့သော်လည်း မြေရိုင်းပြည်နယ်မှ ရှိနှင့် ရှုန့်ထိုအဆင့် ဇယားတွင် တစ်ယောက်မှ ပါဝင်ခြင်းမရှိပေ။ ။ အမှန်တကယ်အားဖြင့် မြေရိုင်းပြည်နယ်တွင် ရှုန့်ထိုတစ်ပါး မရှိခြင်းက ရှိနှင့်ရှုန့်ထိုအဆင့် ဇယားတွင် ပါဝင်ခွင့်ဆုံးရှုံးစေကာ တခြားပြည်နယ်များ ၏ အထင်သေး အမြင်သေး ဆက်ဆံခြင်းကို ခံရခြင်းဖြစ်သည်။ ။ ထို့ကြောင့်လည်း မြေရိုင်းပြည်နယ်တွင် ရှုန့်ထိုတစ်ပါး မွေးဖွားရန်က အလွန်အမင်း အရေးကြီးနေခြင်းလည်း ဖြစ်၏။

ပြည်နယ်ကိုးခု၏ ရှိနှင့် ရှုန့်ထိုအဆင့်ဇယားတွင် ခွန်ယိုက တစ်ယောက် အပါအဝင်ဖြစ်သည်။ ။ သူက ပြည်နယ်ကိုးခု ရှိအဆင့်ဇယားတွင် နံပါတ်၉၅၅ ရှိပြီး ရှုန့်ထိုအဆင့် အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဟု ပြော၍ ရသည်။ ။

"လျှူချန်း... ဒါက ကျိရမ်းကမ်းပါးရဲ့ သားတော် ချင်ကျောင်းပဲ..." ခွန်ယိုက သူ့ဘေးမှ လူငယ်ကို မိတ်ဆက်ပေးသည်။ ။

